



အတွဲ 60

DeKalb ကောင်တီ ခရိုင်ကျောင်း (DCSD) မိသားစုသို့ မင်္ဂလာပါ။

အယောက်စီတိုင်းအတွက် ပျော်ရွှင်ဖွယ်ကောင်းသော အားလပ်နားရက် ဖြစ်ပါလိမ့်မယ်ဟု မျှော်လင့်ပါသည်။ ကျွန်ုပ်တို့သည် အသစ်သောပုံမှန်အခြေအနေကို ဆက်လက်ပြီးအလိုက်သင့် ပြုမူနေထိုင်သွားသည့်အလျောက် ကျွန်ုပ်တို့သည် ခရိုင်အတွင်း COVID-19 ပျံ့နှံ့မှု လျော့ပါးစေရန် လိုအပ်သောခြေလှမ်းများကို ဆက်လက်လုပ်ဆောင်နေ သောကြောင့် ခရိုင်သည် ကျွန်ုပ်တို့၏ ကျောင်းသားများကို ဘေးကင်းစွာ ပညာသင်ကြားရန် ကတိကဝတ်ပြုထားကြောင်း လူတိုင်းအား သေချာစေ လိုပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပညာရှင်အားလုံး၏ လိုအပ်ချက်များကို ပံ့ပိုးကူညီ ရန်နှင့် ၎င်းတို့၏ ပညာရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ လုံခြုံမှုကို ကျွန်ုပ်တို့၏ နံပါတ်တစ် ဦးစားပေးအဖြစ် ဆက်လက်ထားရှိရန် ကတိပြုပါသည်။


ကျွန်ုပ်တို့၏ ကျောင်းသားများနှင့် ဝန်ထမ်းများ၏ ဘေးကင်းရေးနှင့် ကျန်းမာချမ်းသာရေးအတွက် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာ (CDC) မှ ထုတ်ပြန်သော လမ်းညွှန်ချက်ကို တင်းတင်းကျပ်ကျပ် လိုက်နာစဉ်တွင် ကျွန်ုပ်တို့၏ အဆောက်အဦများကို တစ်သမတ်တည်း သန့်ရှင်းရေးနှင့် သန့်စင်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ နှာခေါင်းစည်းများကို စနစ်တကျ ဝတ်ဆင်ခြင်းနှင့် ရောဂါထိန်းချုပ်လျော့ချရေး ဗျူဟာများကို လိုက်နာခြင်းတို့အားဖြင့် ကျွန်ုပ်တို့၏ကျောင်းသားများသည် မိမိတို့သင်ယူရန်၊ ရှင်သန်ရန်နှင့် မိမိတို့၏အစွမ်းပကားသို့ အပြည့်အဝရောက်ရှိရန် လိုအပ်သည့် ညွှန်ကြားချက်များကို လက်ခံရရှိနိုင်ပါသည်။

ပြီးခဲ့သည့်အပတ်က DCSD သည် ဝန်ထမ်းများအတွက် PCR COVID-19 စစ်ဆေးခြင်းကို ကမ်းလှမ်းရန် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်း ကျန်းမာရေး စောင့်ရှောက်မှု စနစ် (Community HealthCare System) (OCHS) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ PCR စစ်ဆေးမှုများကို ဓာတ်ခွဲခန်းများမှ လုပ်ဆောင်ရမည်ဖြစ်ပြီး ရလဒ်များကို များသောအားဖြင့် 24-48 နာရီ ကြာပါသည်။ အထွေထွေအားလပ်ရက် ကွင်းဆက်မှဝန်ထမ်းများနှင့်အတူ မကြုံစဖူးသော စမ်းသပ်မှု လိုအပ်ချက် တိုးလာမှုကြောင့် COVID-19 ဓာတ်ခွဲခန်းအစီရင်ခံစာသည် မျှော်လင့်ထားသည်ထက် များစွာနောက်ကျနေပါသည်။ OCHS တွင် ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု၊ PCR စစ်ဆေးခြင်းနှင့် နေမကောင်းဖြစ်နေသော ဝန်ထမ်းများအား လျင်မြန်သည့်စမ်းသပ်စစ်ဆေးမှု များပေးရန် ကျွန်ုပ်တို့၏ အဆောက်အအုံတွင် ဆေးဘက်ဆိုင်ရာဆရာဝန်နှင့် သူနာပြုများ ရှိသည်။

OCHS သည် ရောဂါကူးစက်မှုဖြစ်သည့် ဝန်ထမ်းများကို ဦးစွာသိရှိနိုင်စေရန် ဓာတ်ခွဲခန်းများနှင့် လုပ်ဆောင်ခဲ့ပြီး ရလဒ်များကို ပေးဆောင်ရန် ၎င်းတို့ထံသို့ ကိုယ်ပိုင်ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါသည်။ OCHS သည် PCR စစ်ဆေးမှုခံယူသောဝန်ထမ်းများအား လိုအပ်ပါက ၎င်းတို့၏ အခြားနေရာတစ်ခုတွင် လျင်မြန်သည့် စမ်းသပ်စစ်ဆေးမှုပြုလုပ်ရန် အခွင့်အရေး ပြင်ဆင်ပေးထားပါသည်။ OCHS သည် လျင်မြန်သည့် စမ်းသပ်စစ်ဆေးမှုကို ခရိုင်၏ ရုံးခန်း၌ ယခုအပတ်တွင် ပြုလုပ်ပေးမည်ဖြစ်သည်။

DCSD သည် ဝန်ထမ်းများ၊ ကျောင်းသားများနှင့် ရပ်ရွာလူထုအတွက် လစဉ် COVID-19 စမ်းသပ်မှုနှင့် ကာကွယ်ဆေးထိုးခြင်း ဆေးခန်းကိုလည်း လက်ခံပြုလုပ်ပေးနေပါသည်။ ကာကွယ်ဆေးများနှင့် စစ်ဆေးမှုများကို အသက်အရွယ်အားလုံးအတွက် အခမဲ့ ရရှိနိုင်ပါသည်။ နောက်လာမည့် အစီအစဉ်မှာ ဇန်နဝါရီ 14 ရက် သောကြာနေ့ နံနက် 8:30 မှ နေ့လည် 1 နာရီအထိ Administrative & Instructional Complex, 1701 Mountain Industrial Blvd, Stone Mountain, GA တွင် ဖြစ်ပါသည်။ စာရင်းသွင်းရန် ကျေးဇူးပြု၍ ဤနေရာတွင် နှိပ်ပါ။

DCSD အသိုက်အဝန်းအား ပံ့ပိုးစီစဉ်ပေးထားသည့် COVID-19 စမ်းသပ်မှုနှင့် ကာကွယ်ဆေးများဆိုင်ရာ နောက်ဆုံးအချက်အလက်များအတွက် [COVID-19 ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး ဝဘ်ဆိုဒ်](#) ဆက်လက်ဝင်ရောက် ကြည့်ရှုပြီး ခရိုင်၏ [Facebook](#)၊ [Twitter](#) နှင့် [Instagram](#) တွင် ချိတ်ဆက်ရှိနေပါ။ ထို့အပြင် [K-12 ၏ နေ့စဉ်ဘဝဖြေရှင်းမှု](#)နှင့် K-12 သီးသန့်ခွဲနေခြင်း အချက်အလက်များအတွက် [CDC ၏ ဝဘ်ဆိုဒ်](#)တွင်လည်း သင် လည်ပတ်ကြည့်ရှုနိုင်ပါသည်။



ပရိတ်သတ်အကြိုက် ကျောင်းသား



ယခုအပတ်တွင် Cedar Grove အလယ်တန်းကျောင်းမှ ရှစ်တန်းကျောင်းသား Andrew Hall အား မီးမောင်းထိုးပြ လိုပါသည်။ Andrew သည် သူ၏ကျောင်းတွင်ရည်ရွယ်ချက်ပြင်းပြသော ကွန်ပျူတာ ပရိုဂရမ်မာတစ်ဦးဖြစ်သည်။ သူသည် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် ကျောင်းသားများကို နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များတွင် ကူညီရန် အမြဲဆန္ဒရှိသူဖြစ်သည်။ Andrew သည် ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်ပြီး ဂရုစိုက်တတ်သူဖြစ်ပါသည်။ ထူးချွန်သော ဤကျောင်းသားအတွက် မီးမောင်းထိုးပြရန် ကျွန်ုပ် ဂုဏ်ယူပါသည်။

School Choice လွတ်လပ်စွာ စာရင်းပေးသွင်းမှု

လွတ်လပ်စွာ စာရင်းပေးသွင်းမှု လွတ်လပ်သော ကျောင်းရွေးချယ်မှု စာရင်းသွင်း ဝင်းဒိုးသည် ယခုတွင် ဖွင့်လှစ်နေပြီဖြစ်ပြီး အချိန်မီ လျှောက်လအာများအတွက် လာမည့် ဖေဖော်ဝါရီ 4 ရက်၊ 2022 တွင် ပိတ်မည်ဖြစ်သည်။ နောက်ကျသောလျှောက်လွှာများကို ဩဂုတ် 31 ရက်၊ 2022 အထိ လက်ခံပါမည်။ သို့သော် ထိုင်ခုံရရှိနိုင်မှုအပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်ပါသည်။ လျှောက်ထားရန် ကျေးဇူးပြုပြီး [School Choice](#) ဝဘ်ဆို တွင် ကြည့်ရှုပါ။

ခရိုင်၏ ဖော်ပြချက်

ကျွန်ုပ်၏ ခရိုင်မှ ကိုင်တွယ်ဖြေရှင်းမှု ဖော်ပြချက် ဒုတိယမိန့်ခွန်းကို လာမည့် ဇန်နဝါရီလ 26 ရက်၊ ညနေ 6:30 နာရီ တွင် ပြောဆိုပါမည်။ အစီအစဉ်ကို DSTV ရုပ်မြင်သံကြားတွင် တိုက်ရိုက်ထုတ်လွှင့်ပါမည်။ ကျွန်ုပ်တို့၏ ကျောင်းသားများအားလုံးအတွက် အရည်အသွေးရှိသော ပညာရေးကို ပံ့ပိုးပေးရာတွင် ကျွန်ုပ်တို့ မည်သို့ရှေ့ဆက်ပုံ နှင့် အထက်သို့တက်လှမ်းနေပုံကို မျှဝေရန် စိတ်လှုပ်ရှားမိပါသည်။

ကျောင်းသား စက်ကိရိယာ စစ်တမ်း

ဖယ်ဒရယ် ဆက်သွယ်ရေး ကော်မရှင် အရေးပေါ် ချိတ်ဆက်မှု ရန်ပုံငွေ (Federal Communication Commission Emergency Connectivity Fund) သည် အဝေးမှ လေ့လာသင်ယူခြင်းတွင် လုံလောက်သော အခွင့်အလမ်း မရှိသည့် ကျောင်းသားများအတွက် အင်တာနက်ဝန်ဆောင်ခများ နှင့် စက်ကိရိယာများ ချိတ်ဆက်မှုပြုပေးရန် အသုံးစရိတ်များ အတွက် ကျောင်းများသို့ ရန်ပုံငွေ ပံ့ပိုးပေးပါသည်။ 2021-22 နှင့် 2022 - 23 ကျောင်းစာသင်နှစ်များအတွက် လိုအပ်ချက်များကို ထပ်မံဆုံးဖြတ်ရန် ကျေးဇူးပြု၍ အောက်ပါစစ်တမ်းကို ဖြည့်စွက်ပါ။ ကျွန်ုပ်တို့၏ကျောင်းသားများအား ဆက်လက်ပံ့ပိုးမှုဖြစ်စေမည့် စက်ကိရိယာများနှင့် ချိတ်ဆက်မှုကို ဝယ်ယူရန်အတွက် ခရိုင်သည် ဤအချက်အလက်များကို အသုံးပြုမည် ဖြစ်ပါသည်။ အကယ်၍ DeKalb ကောင်တီ ခရိုင်ကျောင်းတွင် သင့်ကလေးတစ်ဦးထက်ပိုပြီး ကျောင်းတက်ရောက်နေပါက၊ ကျေးဇူးပြု၍ ကလေးတစ်ဦးစီအတွက် စစ်တမ်းတစ်ခုစီ သီးခြား ဖြည့်စွက်ပါ။ စစ်တမ်း ဖြည့်စွက်ရန် [ဤနေရာ](#) တွင် နှိပ်ပါ။

ပြည့်စုံသော မဟာ အစီအစဉ်

ပြီးခဲ့သည့်အပတ်က အွန်လိုင်းနည်းပညာဖြင့် ပြည့်စုံသော မဟာစီမံကိန်း (CMP) အမေးအဖြေကဏ္ဍတွင် ပါဝင်ခဲ့သည့် Principal Advisory Council (PAC) အဖွဲ့ဝင်များအား ကျေးဇူးတင်ပါသည်။ CMP လုပ်ငန်းစဉ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ပိုမိုကျယ်ပြန့်သော သက်ဆိုင်သူအဖွဲ့တို့နှင့် ယုံကြည်မှု တည်ဆောက်ရန် နှင့် ရှင်းလင်းမြင်သာမှု အတွက် အထောက်အကူပြုစေမည်မှာ ကျွန်ုပ် ယုံကြည်ပါသည်။ ဆွေးနွေးပွဲအတွင်း မေးခွန်းများအတွက် တုံ့ပြန်ဖြေကြားမှုများကို ကြည့်ရှုရန် ကျေးဇူးပြု၍ [ဤနေရာ](#)တွင် နှိပ်ပါ။ ထို့အပြင် CMP ပါဝင်သူ၏ တုံ့ပြန်ချက် စစ်တမ်း ကိုဖြည့်စွက်ရန် ကျေးဇူးပြု၍ [ဤနေရာ](#) တွင် နှိပ်ပါ။ ခရိုင်တစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် ရှေ့သို့နှင့် မြင့်ရာသို့ ဆက်လက်ဆောင်ရွက်သွားပါမည်။

ခရိုင်၏ နောက်ဆုံး သတင်းအချက်အလက်များကို ရယူရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ [ဝဘ်ဆိုဒ်](#) နှင့် သင့်ကလေးကျောင်း၏ ဝဘ်ဆိုဒ်တွင် ဆက်လက် ကြည့်ရှုသွားပါ။ ပညာရေး ဘုတ်အဖွဲ့ အစည်းအဝေးကို ကြည့်ရှုရန် ကျေးဇူးပြု၍ [ဤနေရာ](#)တွင် နှိပ်ပါ။ သာလွန်ကောင်းမွန်သော ရက်သတ္တပတ် ဖြစ်ပါစေ။

ကျိုးနွံစွာဖြင့်

Mrs. Cheryl Watson-Harris

